



Dang Myi Myi é Gu-nú zo

အမေးများတဲ့ ချစ်ညီလေး



Hká hkyô ê râ Mang Lat ê?
Wa êzan râ Gu Nú ê.

ဘယ်သွားမှာလဲ အစ်ကိုကြီးရယ်၊
ဝါးခုတ်သွားမှာ ညီလေးရယ်။



Wa êzan mû haî kut râ?
Ne ching râ mhaî Gu Nú ê.

ဝါးတွေ့ခတ်ပြီး ဘာလုပ်မယ်၊
နိုးဖြာမှာပေါ့ ညီလေးရယ်။



Ne ching mû luî haî kut râ.
Pyí dap wùn lán wòq kún râ.

နိုးကိုဖြာပြီး ဘာလုပ်မယ်၊
နောက်လွယ်ပလိုင်း ရက်ဖို့ကွယ်။



Pyí dáp wùn lán haî kut râ?
Sui luq luqgok ló wûn râ.

နောက်လွယ်ပလိုင်း ဘာလုပ်မယ်၊
ဓားသွေးကျောက်တွေ ထည့်ဖို့ကွယ်။



Sui Luq luqgok haî kut râ?
Shâm túm, sham gè suî htoq râ.

စားသွေးကျောက်ကို ဘာလုပ်မယ်၊
စားကိုသွေးဖို့ကွယ်။




Shâm túm shâm gè haî kut râ?
Sik wa htuaq é má chûng râ.

ဓားကိုကြတော့ ဘယ်မှာသုံး၊
သစ်တိုင်ခတ်ဖို့သုံး။



Sik wa pé lé haî kut râ?
No hkup saí râ Gu Nú ê.

သစ်တိုင်ခတ်ပြီး ဘာလုပ်မယ်၊
တင်းကုတ်ဆောက်မှာ ညီလေးရယ်။



No hkup hkaû má haî lhúng râ.
No htó no zo tuî lhúng râ.

တင်းကုတ်ထဲမှာ ဘာလုပ်မယ်၊
နွားတွေချည်လို့ထားဖို့ကွယ်။



No htó pé lé haî kut râ?
Nolhêng ga-myhó shê nhâng râ .

နွားတွေကိုတော့ ဘာလုပ်မယ်၊
လှည်းဆွဲခိုင်းမှာ ညီလေးရယ်။



Nolhêng p₁é má hai hto ra?
Zai ding p₁é lé hto nhâng râ.

နွားလှည်းကိုတော့ ဘာတိုက်မယ်၊
သက်ငယ်တွေကို သယ်ကြမယ်။



Zai ding pé lé haî kut râ?
Yhûm sik maû é má chûng râ.

သက်ငယ်တွေကို ဘယ်မှာသုံး၊

အိမ်မိုးရာမှသုံး။



Yhûm sik haû gi ó yùq yhûm?
Ngá Gu Nú eq Mang Lat é yhûm.

အဲအိမ်က ဘယ်သူအိမ်၊
ကိုကိုကြီးနဲ့ ညီညီလေးတို့အိမ်။





နိုင်ငံါး စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

